


# ဆေးဖက်ဝင်အပင်


*Gynostemma pentaphyllum* (Thunb.) အားလွှဲလာတင်ပြခြင်း



ခင်စန်းလင်း၊ ကြွယ်ဝေဖြိုး၊ ဝင်းမြင့်နှင့်အောင်မြင့်  
သုတေသနပါတ်ခွဲခန်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန

## နိဒါန်း

□ မြန်မာနိုင်ငံတွင် သဘာဝအလျှောက်ပေါက်ရောက်သော ဆေးပင်များစွာရှိသည့် အနက် အချို့ ဆေးပင်များမှာအဖိုးတန်၍ ရှားပါးလှပါသည်။ အများပြည်သူသိရှိသော ဆေးပင်များ ရှိသကဲ့သို့ အများပြည်သူ မသိရှိကြသော ဆေးပင်များလည်း ရှိပါသည်။ မြန်မာ့တိုင်းရင်း ဆေးပညာရပ် ကဗျာ့အဆင့်မီ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ယခုလက်ရှိ အသုံးပြုနေ သော ဆေးပင်များသာမက ဆေးပင်အသစ်များကိုလည်း အမြှတစေစူးစမ်းရှာဖွေ သုတေသန ပြုလုပ်ကြရမည်ဖြစ်ပါသည်။ ယနေ့ မြန်မာတိုင်းရင်းဆေးလောကတွင် ပြည်တွင်းမှ ပရဆေး ပစ္စည်းများသာမက ပြည်ပမှ ဆေးပစ္စည်းများကိုပါ ဝယ်ယူသုံးစွဲနေကြရသည်ဖြစ်ရာ မိမိတို့ နိုင်ငံတွင်ပင် ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပမှ မှာယူရန် လိုအပ်မည်မဟုတ်ပါ။



ဆေးပင်

ဒေသခေါ် ✓

ဒေသခေါ် ✓

ဒေသခေါ် ✗


ဒေသအမည်မရှိ ✗

သိပ္ပံအမည် ✓

သိပ္ပံအမည် ✗

သိပ္ပံအမည် ✓

သိပ္ပံအမည်မရှိ ✗



မြန်မာစာအမည် - ?

*Gynostemma pentaphyllum*


## နောက်ခံအကြောင်းအရင်း

- 2009၊ ထိုင်းနှင့်၊ ဘန်ကောက်မြို့。
  - Medicinal Plant Research Institute (MPRT)
  - Tissue culture Department → Plant Tissue culture
- G. pentaphyllum**
  - ထိုင်း၊ တရာတ်၊ ဂျပန် → ဈေးကွက်ဝင်ဆေးလက်ဖက်ခြောက်
  - ဆေးအသုံး → ဈွေးတိုးရောဂါ၊ ဆီးချိုးရောဂါစိတ်ဖိစီးမှုများခြင်း  
အာရုံကြောရောဂါအသည်းရောဂါအစာအိမ်ရောဂါဂေါက်ရောဂါ  
ကိုယ်ခံအားမြင့်တင်ပေးခြင်း၊ သွေးတွင်းအဆီပါတ်လျှော့ကျေစေခြင်း
  - ပါဝင်သော်ဖြပ်ပေါင်းများ -  
Saponins ( triterpene glycosides ( or )gypenosides )

## ရွှေးကွက်ဝင် ဆေးလက်ဖက်ခြောက်



*Gynostemma pentaphyllum*



1500 Ks



6000 Ks

## ရည်ရွယ်ချက်

- ၁။ *Gynostemma pentaphyllum* (Thunb.) ဆေးဖက်ဝင်အပင် မြန်မာ့ရောမြတ်ငြပ်ပေါက်ရောက်နေမှု အခြေအနေကို မှတ်တမ်းတင်ရန်။
- ၂။ *Gynostemma pentaphyllum* (Thunb.) အပင်အား Botanical Confirmation များ ပြုလုပ်နိုင်ရန်။
- ၃။ *Gynostemma pentaphyllum* (Thunb.) အပင်၏ သတင်းအချက် အလက်များအရ ဆေးဖက်ဝင် အာနိသင်ဆိုင်ရာ သုတေသနများ ကျယ်ကျယ်ပြန့်ပြန့်ဆက်လက်ဆောင်ရွက်နိုင်စေရန်။

## သုတေသနပြုလုပ်နည်း

- Gynostemma pentaphyllum* ဆေးပင်၏ခါတ်ပုံကို ထိုင်းနိုင်ငံမှ ယူဆောင်ခဲ့။
- တိုင်းရင်းဆေးပညာရှင်များထံ ခါတ်ပုံပေးပို့၍ ဆေးပင်အကြောင်းအရာများ ရနိုင်သမျှ  
မေးမြန်းစူးစမ်းခြင်း။
- ရှုက္ခာပေးပညာရှင်များထံစုံစမ်းခြင်း။
- သုတေသနလုပ်ငန်းတွင် အသုံးပြုသည့်ဆေးပင်အား ပြင်ညီးလွင်မြှုံးမှ  
သွားရောက်စုံဆောင်းခြင်း။
- အပင်စစ်မှန်မှုကို အရင်ညီးဆုံးစစ်ဆေးခြင်းများပြုလုပ်ဖြီး Literatures များနှင့်  
တိုက်ဆိုင်စစ်ဆေးခြင်း။
- ဆေးပင်၏ ပြင်ပလက္ခဏာများနှင့် အကုန်စိတ်ဆဲလက္ခဏာများကို ရှုက္ခာပေး  
နည်းပညာများဖြင့် လေ့လာဖော်ထုတ်မှတ်တမ်းပြုစုံလေ့လာခြင်း။
- ဆေးပင်၊ ဆေးအသုံး တို့ကို စစ်မှန်စွာ အသုံးပြုနိုင်ရေးအတွက် အညွှန်းမှတ်တမ်း  
ပြုစုံခြင်း။

တွေ့ရှိချက်များ

## Botanical characteristic



### Scientific Classification

Kingdom : Plantae

Division : Magnoliophyta

Class : Magnoliopsida

Order : Cucurbitales

Family : Cucurbitaceae

Genus : Gynostemma

Species : *G.pentaphyllum*<sup>9</sup>

- ❖ *Gynostemma pentaphyllum* ဆေးပင် ပင်လယ်ရေမျက်နှာပြင်အထက်  
အမြင်ပေ ၃၀၀၀ မှ ၆၀၀၀ အတွင်း ပေါက်ရောက်
- ❖ ပြင်ညီးလွှင်မြို့၊ ဦးစိမ်းရီ၏ နေအိမ်တွင် သဘာဝအလျောက် ပေါက်ရောက်နေသည်ကို  
တွေ့ရှိ
- ❖ ပန်းပွင့်ချိန် ဇွန်လ မှ နိုဝင်ဘာလအထိ



ဆေးပင်



## သတ်မှတ်ချက် လက္ခဏာများ

အပင်သဘာဝ နှင့်  
အပင်အစိတ်အပိုင်း

အပင်သဘာဝ

ပင်စည်

စုဆောင်းရရှိသော  
*G.pentaphyllum* ဆေးပင်အား  
စမ်းသပ်လေ့လာတွေ့ရှိချက်များ

နှစ်ရှည်ခံ တွေးသွားအပင် အမျိုး  
အစားဖြစ်ပြီး အရှင်း ပေါက်ပင်  
ဖြစ်ပါသည်။

သေးသွယ်ရှည်လျားသည်။  
ပြောင်ချော၍ ခြောက်သွေ့လျှင်  
အမြောင်းရာများရှိပါသည်။



## အရှက်

- ရွက်လွှာ၊ အမွှေးပါရို
- ၃-၅ လက်ဝါးရွက်ပေါင်း
- ရွက်သားပါးလွှာ
- ရွက်နားကြာယ်ပုံ
- ရွက်ထိပ်ချွှန်
- ရွက်ညာတို့
- နှာမောင်းသေးသွယ်ထိပ် နှစ်ခွဲ

## ပန်းခိုင်

- ကြားထွေက်၊ ရေစင်းပေါင်း
- နှစ်ပွင့်ပေါင်းလိုင်စုံ
- အဖို့ပန်းခိုင် ၅-၉ စင်တီမီတာ
- အမ ပန်းခိုင် ၄-၆ စင်တီမီတာ



### အဖိုပွင့်

- အဖြူ (သို့) အစိမ်းပျော်
- ပွင့်ချပ် (၅)ခု၊ ဥသွယ်ပုံ (သို့)  
လုံစွဲပုံ

အဖိုပွင့်



### အမပွင့်

- အဖြူ (သို့) အစိမ်းပျော်
- ပွင့်ချပ် (၅) ခု၊ ဥသွယ်ပုံ(သို့)  
လုံစွဲပုံ
- အစွေ့အိမ် လုံးဝိုင်း
- အစွေ့ခန်း ၂ (သို့) ၃
- ဝတ်မှုန်ခံတိုင် ၃

အမပွင့်



### အသီး

- မွေးညှင်း၊ လုံးဝိုင်း

အသီး



***Gynostemma pentaphyllum* ဆေးပင်၏ အခြားအမည်များ**

ရုက္ခဗေဒအမည်	:	<i>Gynostemma pentaphyllum</i> (Thunb.)
မျိုးရင်း	:	Cucurbitaceae
မြန်မာအမည်	:	Unknown
အင်လိုပ်အမည်	:	Five-Leaf Ginseng
ဂျပန်အမည်	:	Amachazuru
ထိုင်းအမည်	:	Pan-Ja-kham
တရူတ်အမည်	:	Jiaogulan

# သုံးသပ်ချက်

လွှဲမှားနိုင်သောအပင်များ



*G.pentaphyllum*



မတ်ကိုနို (ရှမ်းပြည်နယ်)



ယင်းနှောင်းနွယ်



မန်းဝါးခွဲ (မွန်ပြည်နယ်)

## ဆေးပင်၏ ထူးခြားချက်များ



အဖိုပန်းခိုင်



၃ ရွက် နှင့် ၅ ရွက် တွဲလျက်ပုံ



အမ ပန်းခိုင်

နိုဝင်း

- Gynostemma pentaphyllum* ဆေးပင် 〇 ဆေးပင်မှာ မြန်မာပြည်တွင် ပေါက်ရောက်မှုရှိ  
〇 သဘာဝအလျှောက်ပေါက်ရောက်သောအပင်  
〇 စိုက်ပိုးပေါက်ရောက်မှု မရှိ  
〇 သဘာဝအတိုင်း ပေါက်ရောက်မှုပေါ်များစွာ  
မထွေ့ရှိရ (ထို့ကြောင့် - ထိုင်းနိုင်ငံမှတစ်သူ။  
မျိုးပွားနည်းပညာဖြင့် စီးပွားဖြစ်စိုက်ပိုး  
ထုတ်လုပ် )

## အကြပ်ချက်

- မြန်မာအမည် သတ်မှတ်ပေးရန်လိုအပ်
- ဆေးဝါးလုပ်ငန်းရှင်များ အနေဖြင့် ပေါ်များစွာ စိုက်ပိုးထုတ်လုပ်နိုင်ရန်လိုအပ်
- ပြည်တွင်းတွင် ထုတ်လုပ်လာနိုင်သည့်အတွက် နိုင်ငံခြားငွေ လျှော့ချိန်းရန်
- ဆေးဝါးဆိုင်ရာ / ဂါတ္တေဇာဆိုင်ရာ သုတေသနများ ဆက်လက်လုပ်ဆောင်ရန်  
လိုအပ်

## References

- **Study on the Taxonomy for family Cucurbitaceae in Upper Myanmar (1990-1991) Tin Tin Thein (Madalay University)**
  - **DrC. A.BACKER (1934) Flora of Java**
  - **A checklist of the Trees, Shrubs, herbs and Climbers of Myanmar W.John Kress Robert A. Defilipps Ellen Farr and Daw Yin Yin Kyi**
  - **A Revised Handbook to the Flora of ceylon**
- Online materials**

<http://www.Gynostemma.or/g>

**Thank You**